


# ကလိဂွံအခေါင် ထပက်ဂဉ်စီဒါဖက် ထပက်ဂဉ်စီဒါ လွာဲဂှ်ညိ။

ဂဉ်စီဒါ COVID-19 မဂွံလဝ်  
လိက်ထံက်ဂလာန် နှု WHO တအံၣ်ဂှ်  
စီုစုတ်လဝ် ချိုတ်ချိုတ်ပျိုတ်ပျိုတ်တုဲ  
ဟိုတ်နှု COVID-19 မဒးပကာ  
ဂစိုတ်၊ မဒးဒုင်စ ယဲထတ်ထတ်  
ကာတ်ကာတ်တအံၣ် ညံင်ဟံၣ်ကတိၣ်ဒုၣ်  
ဉ်စီဒါကိုမာန်ရ။




ဟံၣ်လအခါဒုၣ် သွက်ဂွံထပက်ဂဉ်စီဒါတုဲ  
စိုတ်ပမာန် ပြဟ်အိုတ်  
ညံင်ဂွံထပက်ဂဉ်စီဒါ COVID-19 ဂှ်  
ပျိုက်ဖျော်ရ။

ဒှ်သၢ်ဂှ်ဟေင် အကြာပွိုၣ်ညးချင်  
ကွာန်ပိုယ်တအံၣ် သမုၣ်ပတိုန် ခြဟတ်  
ဒုင်ဒဝ်ကာယ ဗွဲမပြဟ်ပြဟ်မာန်တုဲ  
ကလေင်ကလိဂွံ ဘဝဒုင်မ္ဗိုဟ်  
အတိုၣ်ပကတိမာန်ရောင်။

## ဒွေတ်ဗက်သိုဖအိုတ်တုဲ စီဒါအာ မွဲစွံညိ။




ကြာတ်တဲ နကိုဗံင်  
ကောံ သှ်ညိ။



ညးမွဲကိုညးမွဲ  
မံင်သောဲသောဲခြာခြာညိ။



စုတ်ဂရောပ်မုဟ်၊  
ပါင်ညိ။



ဗက်ဒါခိုင် (ဗက်ဒတောဝ်)  
ကုညးမလုက်စုက်  
ဆက်ဆောံဒးလဝ်  
ကြပ်ကြပ်ညိ။



ပိတုဟ်ခြာတုဲ  
တန်တံင်စံင်ညိ။



ကျာလုပံ ကျာတိတ်  
ညံင်ပွဲခိုဟ်ဂှ်  
ကောန်ပညိ။



ထပက်ဂဉ်စီဒါညိ။

ညံင်ဂွံထံင်ဒဝ်စီဒါအာ COVID-19 ကောံ စွယဲဝါင်ရုတ်သံတို့တို့ မဒှ်တောဝ်ဗီဇပိနုဉ်တအံၣ်  
မကောံထွာန်ဂှ် ကိုဂွံမံင်သတိလျှိုန် သွက်ဂွံဒွေတ်ဗက် တင်ကိုသတိဏအံၣ်ညိ။